

～ အလုပ်သမား 矿工 ②[英 mine]地雷：～ မြဲ 地雷 ③
掸族地区

မိုင်းကိုင်းကျွဲ့ နါ <main: gain set ku> 孟根纸，产于掸邦孟根地区，由于质地坚固耐用常作包裹贵重物品或拓印碑文等用

မိုင်းဆောင် ကာ <main: htaun> [英·缅mine + ဆောင်] 埋雷，布雷

မိုင်းရှင်း ကာ <main: shin:> [英·缅mine + ရှင်း] 扫雷

မိုင်းလုံးကော်ဇား နါ <main: lon: kaw zaw:> = မိုင်းလုံးကော်ဇား

မွို့ နါ <mit s-> [英 miss] 小姐

မွို့ဘာ နါ <mit s-ta> [英mister] 先生

မွို့က် နါ <mit set> [英missis] 夫人，太太

မွို့ဒေါ် နါ <mit hsa' bei da> [巴]鱼类学

မွို့ရှိယာ နါ <mit hs- ri' ya> [巴]妒忌：～ စိတ် 妒忌心

မွို့ခွေးစိတ် နါ <mit hsei ra' seit / myit hsei ra' seit> [巴] 妒忌心

မွို့ရှင်း နါ <mit shin> [英 mission] 使团，代表团：～ အန္တ 使团，代表团

မွို့ I နါ <meit hsa> [巴] ①异端，邪道 ②异教徒 Ⅱ နောက် <meit hsa> 谬误的(观念)

မွို့ဘောက် နါ <meit hsa gaun> 【宗】恶鬼，妖精，妖怪，鬼怪

မွို့ဘား နါ <meit hsa nga:> = ဘာ

မွို့ဘီဝ နါ <meit hsa zi wa'> = ဘီဝဘာီဝ

မွို့ဘီဝို့ နါ <meit hsa deit hti'> ①异端邪说 ②异教徒

မွို့ဘန် နါ <meit hsa nat> 恶神

မွို့ဘဝို့ နါ <meit hsa wa di> (蔑)异教徒

မွို့ဘအထတ် နါ <meit hsa a-tat> 邪术

မွို့ဘအယူ နါ <meit hsa a-yu> 异端，邪说

မွို့ဘဘာီဝို့ နါ <meit hsa a zi wa'> 非正当职业(如盗劫等)谋生

မွို့မ နါ <myit zi' ma'> [巴]中部，中等：～ တိုင်း 中部地区，中天竺 / ～ တိုင်း 中部地区，中天竺 / ～ ဒေသ 中土，中央地带，中印度 / ～ လတ္တိတွင် 中纬度

မွို့မထောရ် နါ <mit zi' ma' htei> 有十到二十僧腊(僧龄)的僧人

မွို့မပုံးပို့ နါ <mit zi' ma' p-di' p-da> [巴] 不偏不倚，中间道路，中庸之道

မွို့မယုံ နါ <mit zi' ma' yan> 半夜，夜间 (晚10时—2时)

မွို့မဝို့ထ နါ <mit zi' ma' wi hti'> [巴]赤道

မွို့မအပူပို့ နါ <mit zi' ma' a-pu gyein> 中等温度

မွို့မရှိထ နါ <mit zei wi hti'> [巴] = မွို့မဝို့ထ

မွို့ရှိ နါ <min z-ri / myin z-ri> ①花枝 ②集锦(指书藉)

မွို့ရှိ နါ <min zu / mit zu / myit zu> 神花

မွို့ပုံးပုံး နါ <myit zu ban:> 【植】紫茉莉 Mirabilis Jalapa (marvel of peru)

မွို့သာကပန်း နါ <myit zu th-ka' pan:> 一种神花

မွို့သာ နါ <min zu dha> [巴]箱子：ဘောဇ္ဈ ~ ဆေးကျေး 缅甸药学大全

မည် ၁၊ <myi> (书)将要……的……：ရုပ်ရှင်းပြ ~ အချိန် 将要放映电影的时间

မည် I ကာ <myi> ①意味着，等于：အပြန်အလှန်ထောက်ခံအား ပေးသည် ~ ၏ 意味着相互支持。②称为，叫做：ကျော်အမျိုးသားလည်းမ ~ နိုင်ရှုပ်းအမျိုးသားလည်းမ ~ နိုင်။ 既不能称为克钦族人，也不能称为掸族人。II ၁၊ <myi> (未来时结尾语)将……，会……：အကြောင်းတပါးရှိ ~ ။ 必有一个原因。/ ငါန်ဖြန်လာ ~ ။ 我明天来。/ အဆ ကောင်းမှအနှောင်းသေချာ ~ ။ 只有善始才能善终。III ၁၊ <me> 种：ဟင်းတ ~ 一样菜 / ဆေးတ ~ နှစ် ~ 一两种药 မည်ကာမဲ့ နါ <myi ga mat ta> ①名义上的(事物)：～ လွတ်လပ်ရေးမဟုတ်။ 不是名义上的独立。/ တဲဟု ~ သာရှိ သည်။ 只有一个勉强能叫做茅屋的棚子。②普通的平凡的事物或人

မည်ကာဗျ္ဗျာ ကာ <myi ga hmya> 仅只意味

မည်ကာသာ ကာ <myi ga dha> = မည်ကာဗျ္ဗျာ

မည်ကဲ့သို့ နောက် <myi ge' dho'> (书)怎样，如何

မည်ကဲ့သို့မျှ နောက် <myi ge' dho' hmya> (书)什么(也不……)：～ မပြောပဲထွက်သွားသည်။ 什么也没说便走了。/ မတတ် နိုင်တော့ပါ။ 什么办法也没有了。

မည်စည်းပို့ နါ <myi zi bin/me ze bin> = မယ်ယ်းပို့

မည်နည်း ၃၊ <myi ni:> 疑问句结尾词：ဤဝောက်မျိုးကိုမည်ဗျ္ဗျာ လောက်ပေးရ ~ ။ 买这种书要花多少钱？

မည်မည်ရှိ ကာ <me me ya' ya> 象样，实实在在，扎实：အလုပ်အကိုင် ~ မရှိသေးပါ။ 还没有个象样的工作。/ ဘာအလုပ်မဆို ~ မလုပ်ယ်မဖြစ်ဘူး။ 无论什么事，不扎实实地干是不行的。/ ထိနိုင်ကလေးဘွဲ့အမိမောင်ထောင်ပရိဘော ဝေါး ~ မရှိ။ 在那幢小房子里，没有什么象样的家具。/ ရန်ကိုရောက်ကတည်းကုပ်သေးဟူ၍ ~ မကြည့်ရ။ 自从到了仰光以后，没有看过象样的木偶戏。

မည်မျှ ကာ <myi hmya> (书)多少：မြော်က္ခာ ~ ကျော်မျှ မည်နည်း။ 要施多少肥料？/ အတိုး ~ ထိုင်သနည်း။ 值多少钱？

မည်မျှပ်ငွေး ကာ <myi hmya' bin> 无论怎样……，不管如何……：～ ကောင်းသည်ဆိုစေကာမှ 无论怎样好也……

မည်မျှမည်၍။ နောက် <myi hmya' myi ywei> (书)(疑问句用)多少

မည်မျှလောက် နောက် <myi hmya' laut> (书)如何；多么，多